



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၂၅
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁၁ ရက်)

**စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို
အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ**

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပုဒ်မ ၁၀၁ ပုဒ်မခွဲ
(ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်
အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ ဟု
ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် စာပေနှင့်အနုပညာမူပိုင်ခွင့်
ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည်
ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) ဥပဒေ ဆိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ဆိုသည်။
- (ခ) အကောက်ခွန်ဦးစီးဌာန ဆိုသည်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်
ဦးစီးဌာနကို ဆိုသည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (ဃ) ဆိုင်းငံ့မိန့် ဆိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်
အခွင့်အရေးချိုးဖောက်ထားသည်ဟု စွပ်စွဲခံရသောပစ္စည်းကို နိုင်ငံတော်
နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိ
ကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ အထောက်
အထားရှိလျှင် ဖြစ်စေ၊ တိကျခိုင်လုံသော သတင်းအချက်အလက် ရရှိလျှင် ဖြစ်စေ
အဆိုပါပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်

ခွင့်ပြုခြင်းကို ဆိုင်းငံ့ရန် ညွှန်ကြားရေးမှူးချုပ်က ထုတ်ပေးသည့် အမိန့်ကို ဆိုသည်။

- (င) **လျှောက်ထားသူ** ဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို အကောက်ခွန်ဦးစီးဌာနက အကာအကွယ် ပေးခြင်းနှင့်စပ်လျဉ်း၍ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို မှတ်တမ်းထားရှိပေးရန်ဖြစ်စေ၊ ဆိုင်းငံ့မိန့်ထုတ်ပေးရန်ဖြစ်စေ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားသည့် အခွင့်အရေးရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခွင့်အရေးရရှိသူက သက်ဆိုင်ရာဥပဒေအရ လွှဲအပ်သည့် ကိုယ်စားလှယ်စာဖြင့် လျှောက်ထားသူလည်း ပါဝင်သည်။
- (စ) **တင်သွင်းသူ** ဆိုသည်မှာ စာပေနှင့်အနုပညာလက်ရာ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ ပစ္စည်းတစ်မျိုးမျိုးအား နိုင်ငံတော်အတွင်းသို့ တင်သွင်းသူ ကို ဆိုသည်။
- (ဆ) **ပုံစံ** ဆိုသည်မှာ ဤနည်းဥပဒေများတွင် သတ်မှတ်ထားသည့်ပုံစံကို ဆိုသည်။

အခန်း(၂)

မှတ်တမ်းထားရှိပေးရန် လျှောက်ထားခြင်း၊ စိစစ်ပြန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ပယ်ဖျက်ခြင်း

၃။ လျှောက်ထားသူသည် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေး ကို မှတ်တမ်းထားရှိပေးရန် ပုံစံ(၁)၌ ပြည့်စုံစွာ ဖြည့်စွက်၍ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထား နိုင်သည်။

၄။ ညွှန်ကြားရေးမှူးချုပ်သည် နည်းဥပဒေ ၃ အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

- (က) အချက်အလက်များ ပြည့်စုံကြောင်းတွေ့ရှိလျှင် လျှောက်ထားချက်ကို လက်ခံ ကြောင်း မှတ်တမ်းထားရှိခြင်းဆိုင်ရာ မှတ်ပုံတင်စာအုပ်တွင် ဖြည့်သွင်း၍ လျှောက်ထားချက်ကို လက်ခံရရှိသည့်နေ့မှ ၁၅ ရက်အတွင်း လျှောက်ထားသူထံ ပုံစံ (၂) ဖြင့် အကြောင်းကြားရမည်။
- (ခ) အချက်အလက်များ ပြည့်စုံမှုမရှိကြောင်း တွေ့ရှိလျှင် ပြည့်စုံစွာ ဖြည့်စွက်၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ၃၀ ရက်အတွင်း ပြန်လည် တင်ပြရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။
- (ဂ) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း လျှောက်ထားသူက ပြည့်စုံစွာ ပြန်လည်တင်ပြပါက မှတ်တမ်းထားရှိခြင်းဆိုင်ရာ မှတ်ပုံတင်စာအုပ်တွင် ဖြည့်သွင်း၍ လျှောက်ထားချက်ကို လက်ခံကြောင်း ပုံစံ (၂) ဖြင့်လည်းကောင်း၊ ပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိလျှင် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း ပုံစံ

(၃) ဖြင့်လည်းကောင်း ယင်းလျှောက်ထားချက်အား လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။

၅။ မှတ်တမ်းထားရှိခြင်းသက်တမ်းသည် လျှောက်ထားချက်အား လက်ခံသည့်နေ့မှစ၍ နှစ်နှစ် ဖြစ်သည်။

၆။ လျှောက်ထားသူသည် သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ တစ်ကြိမ်လျှင် နှစ်နှစ်စီဖြင့် သက်တမ်းတိုးမြှင့်ပေးရန် ပုံစံ (၄) တွင် ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားနိုင်သည်။

၇။ အကောက်ခွန်ဦးစီးဌာနသည် နည်းဥပဒေ ၆ အရ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားခြင်းကို စိစစ်ပြီး သက်တမ်းတိုးမြှင့်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုရမည်။

၈။ လျှောက်ထားသူသည် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အချက်အလက် များနှင့်စပ်လျဉ်း၍ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းတို့ဆောင်ရွက်ပါက ယင်းသို့ ဆောင်ရွက်ခြင်းကို ဆောင်ရွက်ပြီးသည့်နေ့မှ ငါးရက်အတွင်း အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားရမည်။

၉။ ညွှန်ကြားရေးမှူးချုပ်သည် လျှောက်ထားသူက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ ယင်းဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိပါက မှတ်တမ်းထားရှိခြင်းကို ပယ်ဖျက်ပြီး ယင်းသို့ပယ်ဖျက်ကြောင်းကို လျှောက်ထားသူထံ အကြောင်း ကြားရမည်။

အခန်း(၃)

ဆိုင်းငံ့မိန့်လျှောက်ထားခြင်း၊ စိစစ်ပြန်ကြားခြင်း နှင့် အာမခံထားရှိခြင်း

၁၀။ လျှောက်ထားသူသည် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့် အခွင့်အရေးချိုးဖောက်ထားသည်ဟု စွပ်စွဲခံထားရသောပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ် အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိကြောင်း သို့မဟုတ် တင်သွင်းရန် ရှိကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများရှိပါက အဆိုပါပစ္စည်းများ ကုန်သွယ်မှု လမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့် ထုတ်ပေးရန် ပုံစံ (၅) တွင် ပြည့်စုံစွာဖြည့်စွက်၍ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထား ရာတွင် အကောက်ခွန်ဦးစီးဌာန၌ မှတ်တမ်းထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လျှောက်ထားနိုင် သည်။

၁၁။ အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းထားရှိခြင်းမရှိသော ပစ္စည်းများဖြစ်ပါက လျှောက်ထားသူသည် ပုံစံ (၅) ပါ စာရွက်စာတမ်း အထောက်အထားများအပြင် အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

- (က) တရားဝင်တင်သွင်းခွင့် အထောက်အထား သို့မဟုတ် မူပိုင်ခွင့်ပိုင်ဆိုင်ကြောင်း အထောက်အထား၊

- (ခ) တင်သွင်းလာသောပစ္စည်းသည် စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ထိပါးချိုးဖောက်သည့် ပစ္စည်းများဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထား၊
- (ဂ) အခြားလိုအပ်သောအထောက်အထားများ။

၁၂။ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားသူသည်-

- (က) လျှောက်ထားချက်ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ ရေးသားနိုင်သည်။
- (ခ) မြန်မာဘာသာဖြင့် လျှောက်ထားချက်ကို အင်္ဂလိပ်ဘာသာသို့လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားချက်ကို မြန်မာဘာသာသို့လည်းကောင်း ဘာသာပြန်ဆိုပေးရန် အကောက်ခွန်ဦးစီးဌာနက တောင်းဆိုလျှင် ဘာသာပြန်ဆို ပေးရမည်။
- (ဂ) နည်းဥပဒေခွဲ (ခ) အရ ဘာသာပြန်ဆိုချက်ကို မှန်ကန်ကြောင်း ဝန်ခံလက်မှတ် ရေးထိုးရမည်။
- (ဃ) လျှောက်ထားချက်ကို ကိုယ်တိုင်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ဖြစ်စေ၊ စာတိုက်မှပေးပို့၍ဖြစ်စေ လျှောက်ထားနိုင်သည်။

၁၃။ ညွှန်ကြားရေးမှူးချုပ်သည် နည်းဥပဒေ ၁၀ အရ ဆိုင်းငံ့မိန့် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ -

- (က) အချက်အလက်များ ပြည့်စုံကြောင်းတွေ့ရှိလျှင် လျှောက်ထားချက်ကို လက်ခံ ကြောင်း လျှောက်လွှာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားသူထံ ပုံစံ (၆) ဖြင့် အကြောင်းကြားရမည်။
- (ခ) အချက်အလက်များ ပြည့်စုံမှုမရှိကြောင်းတွေ့ရှိလျှင် ပြည့်စုံစွာ ဖြည့်စွက်၍ အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှ ၁၅ ရက်အတွင်း ပြန်လည်တင်ပြရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။
- (ဂ) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း လျှောက်ထားသူက ပြည့်စုံစွာ ပြန်လည်တင်ပြပါက လျှောက်ထားချက်ကို လက်ခံကြောင်း ပုံစံ (၆) ဖြင့် လည်းကောင်း၊ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိလျှင် လျှောက်ထားချက်ကို ငြင်းပယ် ကြောင်း ပုံစံ (၇) ဖြင့်လည်းကောင်း ယင်းလျှောက်ထားချက်အား လက်ခံရရှိသည့် နေ့မှ ၁၅ ရက်အတွင်း လျှောက်ထားသူထံ အကြောင်းကြားရမည်။

၁၄။ (က) လျှောက်ထားသူသည် ညွှန်ကြားရေးမှူးချုပ်က ဆိုင်းငံ့မိန့် ထုတ်ပေးရန် လျှောက်ထားချက်အား လက်ခံကြောင်း ပုံစံ(၆)ဖြင့် အကြောင်းကြားသည့်နေ့မှ ခုနစ်ရက်အတွင်း သတ်မှတ်သည့် အာမခံကြေးကို အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းရမည်။

- (ခ) ညွှန်ကြားရေးမှူးချုပ်သည် လျှောက်ထားသူက သတ်မှတ်ရက်အတွင်း အာမခံကြေး ပေးသွင်းခြင်းမရှိပါက ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ရမည်။

အခန်း (၄)

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို အကာအကွယ်ပေးခြင်း

၁၅။ ညွှန်ကြားရေးမှူးချုပ်သည်-

- (က) ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကိုလက်ခံပြီး လျှောက်ထားသူက နည်းဥပဒေ ၁၄ နည်းဥပဒေခွဲ (က) အရ အာမခံကြေးပေးသွင်းပါက စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ချိုးဖောက်ပြီး တင်သွင်းသောပစ္စည်းများဖြစ်သည်ဟု ယူဆနိုင်သော ခိုင်လုံသည့် အထောက်အထားများတွေ့ရှိလျှင် အဆိုပါပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့် ထုတ်ပြန်၍ ဆိုင်းငံ့ထားရမည်။
- (ခ) နည်းဥပဒေခွဲ (က) အရ ထုတ်ပြန်သည့် ဆိုင်းငံ့မိန့်ကို လျှောက်ထားသူနှင့် တင်သွင်းသူထံ ပုံစံ (၈) ဖြင့် ချက်ချင်း အကြောင်းကြားရမည်။

၁၆။ ညွှန်ကြားရေးမှူးချုပ်သည်-

- (က) ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားခြင်း မရှိသော်လည်း အကောက်ခွန် ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ချိုးဖောက်ပြီး တင်သွင်းသော ပစ္စည်းများ ဖြစ်သည်ဟု ယူဆနိုင်သောခိုင်လုံသည့် အထောက်အထားများအရ ဖြစ်စေ၊ သံသယရှိဖွယ် အထောက်အထားများ တွေ့ရှိလျှင်ဖြစ်စေ အဆိုပါ ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာဝင်ရောက် ခွင့်ပြုခြင်းကို ယာယီတားဆီး၍ ဆိုင်းငံ့မိန့် ထုတ်ပြန်ရမည်။
- (ခ) နည်းဥပဒေခွဲ (က) အရ ထုတ်ပြန်သည့် ဆိုင်းငံ့မိန့်ကို အခွင့်အရေးရရှိသူ သို့မဟုတ် လျှောက်ထားသူနှင့် တင်သွင်းသူထံ ပုံစံ (၈) ဖြင့် ချက်ချင်း အကြောင်းကြားရမည်။
- (ဂ) ဆိုင်းငံ့မိန့်ထုတ်ပြန်ခြင်းခံရသည့် ပစ္စည်းများအတွက် သတ်မှတ်ထားသည့် အာမခံကြေးကို ဆိုင်းငံ့မိန့်အား အသိပေး အကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်း ပေးသွင်းရန် အခွင့်အရေးရရှိသူ သို့မဟုတ် လျှောက်ထားသူထံ အကြောင်းကြားရမည်။
- (ဃ) နည်းဥပဒေခွဲ (ဂ) အရ အခွင့်အရေးရရှိသူ သို့မဟုတ် လျှောက်ထားသူက သတ်မှတ်ကာလအတွင်း အာမခံကြေး ပေးသွင်းခြင်းမရှိလျှင် ဆိုင်းငံ့မိန့်ကို

ပယ်ဖျက်၍ ကျသင့်အခွန်အခများ ပေးဆောင်စေပြီး အဆိုပါ ပစ္စည်းများကို အများပြည်သူသို့ ဖြန့်ချိခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် ကန့်သတ်ချက်ဖြင့် တင်သွင်းသူအား ပြန်လည်ထုတ်ပေးရမည်။

၁၇။ တင်သွင်းသူသည် ဆိုင်းငံ့မိန့်ကို ကျေနပ်မှုမရှိပါက သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသည့် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။ ယင်းသို့ဆောင်ရွက်နေကြောင်း ဆိုင်းငံ့မိန့်ကို အသိပေး အကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားရမည်။

၁၈။ ညွှန်ကြားရေးမှူးချုပ်သည် တင်သွင်းသူက နည်းဥပဒေ ၁၇ အရ မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားကြောင်း အကြောင်းကြားပါက မူပိုင်ခွင့်တရားရုံး၏ အမိန့်နှင့်အညီ ဆက်လက် ဆောင်ရွက်ရမည်။

၁၉။ ညွှန်ကြားရေးမှူးချုပ်သည်-

- (က) စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေး ချိုးဖောက် ထားသော ပစ္စည်းများဖြစ်ကြောင်း သက်သေပြရန်အလို့ငှာ လျှို့ဝှက်သတင်း အချက်အလက်များ ပေါက်ကြားမှုမရှိစေဘဲ ဆိုင်းငံ့ထားသော ပစ္စည်းများကို လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူနှင့် တင်သွင်းသူတို့အား တစ်ချိန်တည်းတွင် လုံလောက်သော စစ်ဆေးခွင့်ပြုရမည်။
- (ခ) ဆိုင်းငံ့မိန့်ထုတ်ပြန်ထားသော ပစ္စည်းများဖြစ်ပါက ပျက်စီးလွယ်သောပစ္စည်းများ ဖြစ်လျှင် ဆိုင်းငံ့မိန့်ထုတ်ပြန်သည့်နေ့မှ သုံးရက်အတွင်းဖြစ်စေ အခြားပစ္စည်းများ ဖြစ်လျှင် ဆိုင်းငံ့မိန့်ထုတ်ပြန်သည့်နေ့မှ ၁၅ ရက် အတွင်း ဖြစ်စေ အမှုကိစ္စ အမှားအမှန်ဆုံးဖြတ်နိုင်ရေး စတင်ဆောင်ရွက်နေကြောင်း သို့မဟုတ် မူပိုင်ခွင့် တရားရုံးမှ ပစ္စည်းစီးဆင်းမှု ဆိုင်းငံ့သည့်ယာယီအရေးယူ ဆောင်ရွက်ချက်များ သည် ကြန့်ကြာနေကြောင်း တင်ပြရန် လျှောက်ထားသူထံ အကြောင်းကြားရမည်။
- (ဂ) ပျက်စီးလွယ်သော ပစ္စည်းများမှအပ အခြားပစ္စည်းများအား သတ်မှတ်ကာလ မကုန်ဆုံးမီ ခိုင်လုံသောအကြောင်းပြချက်ဖြင့် အချိန်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားပါက သို့မဟုတ် အခြားသင့်လျော်သောကိစ္စရပ်များ ရှိပါက အချိန် ကာလကို ၁၅ ရက် ထပ်မံတိုးမြှင့်ပေးနိုင်သည်။
- (ဃ) ဆိုင်းငံ့မိန့်ထုတ်ပြန်ထားသော ပစ္စည်းများနှင့်စပ်လျဉ်း၍ နည်းဥပဒေခွဲ (ခ) အရ ဆောင်ရွက်နေကြောင်း သတ်မှတ်ကာလအတွင်း တင်ပြပါက အဆိုပါပစ္စည်းများ အပေါ် မူပိုင်ခွင့်တရားရုံး၏ အမိန့်နှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
- (င) နည်းဥပဒေခွဲ (ခ) အရ သတ်မှတ်ကာလအတွင်း တင်ပြခြင်းမရှိလျှင် ဆိုင်းငံ့မိန့် ကို ပယ်ဖျက်၍ ကျသင့်အခွန်အခများ ပေးဆောင်စေပြီး အဆိုပါ ပစ္စည်းများကို အများပြည်သူသို့ ဖြန့်ချိခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ကန့်သတ်ချက်ဖြင့် တင်သွင်းသူအား ပြန်လည်ထုတ်ပေးရမည်။

ကုန်ကျစရိတ်ပေးဆောင်စေခြင်းနှင့် အာမခံကြေးစီမံခန့်ခွဲခြင်း

၂၀။ ဆိုင်းငံ့မိန့်ထုတ်ပြန်ထားသော ပစ္စည်းများအပေါ် မူပိုင်ခွင့်တရားရုံးက စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေး ချိုးဖောက်ထားသောပစ္စည်း မှန်ကန်ကြောင်း ဆုံးဖြတ်လျှင်-

- (က) တင်သွင်းသူသည် အဆိုပါပစ္စည်းများအား အကောက်ခွန်ဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့် ထိန်းသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်းတို့အတွက် ကုန်ကျစရိတ်များကို အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကောက်ခွန်ဦးစီးဌာနသို့ အပြေ အကြေ ပေးဆောင်ရမည်။
- (ခ) အကောက်ခွန်ဦးစီးဌာနသည် နည်းဥပဒေခွဲ (က) အရ တင်သွင်းသူက ကုန်ကျ စရိတ်များ ပေးဆောင်လျှင် လျှောက်ထားသူပေးသွင်းထားသည့် အာမခံကြေးကို ပြန်လည်ထုတ်ပေးရမည်။
- (ဂ) တင်သွင်းသူက နည်းဥပဒေခွဲ(က)အရ ကုန်ကျစရိတ်များကို ပေးဆောင်ရန် ပျက်ကွက်လျှင် အကောက်ခွန်ဦးစီးဌာနသည် ယင်းကုန်ကျစရိတ်များကို သက်ဆိုင်ရာမူပိုင်ခွင့်တရားရုံးတွင် တရားစွဲဆို တောင်းခံရမည်။
- (ဃ) အကောက်ခွန်ဦးစီးဌာနသည် ကုန်ကျစရိတ်များ နှုတ်ပယ်ပြီးချိန် အာမခံကြေး ကျန်ရှိပါက အဆိုပါကျန်ရှိသည့် အာမခံကြေးကို လျှောက်ထားသူထံ ထုတ်ပေးပြီး ကုန်ကျစရိတ်အဖြစ် သုံးစွဲသည့် အာမခံကြေးကို နည်းဥပဒေခွဲ (ဂ) အရ မူပိုင်ခွင့် တရားရုံးတွင် တရားစွဲဆိုတောင်းခံရရှိပြီးမှသာ လျှောက်ထားသူထံ ထုတ်ပေးရမည်။

၂၁။ ဆိုင်းငံ့မိန့်ထုတ်ပြန်ထားသော ပစ္စည်းများအပေါ် မူပိုင်ခွင့်တရားရုံးက စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေး ချိုးဖောက်ထားသောပစ္စည်းများ မဟုတ်ကြောင်း ဆုံးဖြတ်လျှင် -

- (က) အဆိုပါပစ္စည်းများကို မှားယွင်းစွာ ဆိုင်းငံ့ခြင်းနှင့် ယာယီထိန်းသိမ်းခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် နစ်နာကြေးကို မူပိုင်ခွင့်တရားရုံးမှ သတ်မှတ်ဆုံးဖြတ်သည့် ပမာဏအတိုင်း လျှောက်ထားသူမှ တင်သွင်းသူထံ ပေးဆောင်ရမည်။ ယင်းသို့ ပေးဆောင်ပြီးကြောင်းကို အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရမည်။
- (ခ) နည်းဥပဒေခွဲ (က) အရ လျှောက်ထားသူက နစ်နာကြေးပေးပြီးကြောင်း ခိုင်လုံသော အထောက်အထားတင်ပြလျှင် အကောက်ခွန်ဦးစီးဌာနသည် အာမခံကြေးကို လျှောက်ထားသူအား ပြန်လည်ထုတ်ပေးရမည်။

အခန်း(၆)

အထွေထွေ

၂၂။ အောက်ဖော်ပြပါ တင်သွင်းလာသော ပစ္စည်းများသည် ဤနည်းဥပဒေများပါ သတ်မှတ်ချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ-

- (က) ယာဉ်လွှဲပြောင်းတင်ဆောင်ရန် တင်သွင်းလာသော ပစ္စည်းများ (Transshipment Cargo)၊ အကောက်ခွန်ကြီးကြပ်မှု ဧရိယာအတွင်းသို့ ပြည်ပမှ တင်သွင်းလာပြီး အကြောင်းတစ်စုံတစ်ရာကြောင့် ပြည်တွင်းစားသုံးရန် ထုတ်ယူခြင်းမပြုဘဲ ပြည်ပသို့ ပြန်လည်တင်ပို့မည့် ပစ္စည်းများ (Reshipment Cargo)၊ ပြည်တွင်း အကောက်ခွန်ဆိပ်ကမ်းတစ်ခုတွင် ချထားရန် မဟုတ်ဘဲ ပြည်ပသို့ ဆက်လက် သယ်ဆောင်သွားမည့် ပစ္စည်းများ (Retention Cargo) နှင့် နိုင်ငံတစ်ခုမှ အခြား နိုင်ငံတစ်ခုသို့ မြန်မာနိုင်ငံကို ဖြတ်သန်း၍ တစ်ဆင့်ကုန်သွယ်သည့် ပစ္စည်းများ (Transit Cargo)၊
- (ခ) အများပြည်သူအကျိုးအတွက် နိုင်ငံတော်မှ အခါအားလျော်စွာ တင်သွင်းခွင့်ပြုသည့် ပစ္စည်းများ။

ဒေါက်တာကံဇော်
ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ ဘခ - ၂ / ၁ / ၂၅၄ (၉၇၁ / ၂၀၂၅)
ရက်စွဲ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်

ဖြန့်ဝေခြင်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီယာယီသမ္မတရုံး
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ရုံး
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
ပြည်ထောင်စုဝန်ကြီးဌာနအားလုံး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရှိဦးစီးဌာနနှင့်အဖွဲ့အစည်းများအားလုံး

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

} မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။

ဥက္ကဋ္ဌ၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

(ညီနောင်အသင်းအဖွဲ့များထံထပ်မံဖြန့်ဝေပေးပါရန်မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။)

အမိန့်အရ

ဟန်ဝင်းအောင်

ဒုတိယဝန်ကြီး

၈၊ ၁

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို
မှတ်တမ်းထားရှိပေးရန်လျှောက်ထားလွှာ
(နည်းဥပဒေ ၃)

သို့

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
ရန်ကုန်မြို့

ရက်စွဲ၊ ခုနှစ် လ ရက်

အကြောင်းအရာ။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို မှတ်တမ်း
ထားရှိပေးပါရန် လျှောက်ထားခြင်း။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော်/ကျွန်မ၏ -----
----- ဖန်တီးမှု လက်ရာ
သို့မဟုတ် ပစ္စည်းအား ----- ရက်နေ့တွင် ဖန်တီးခဲ့ပါသည်။ အဆိုပါ ဖန်တီးမှု လက်ရာ
သို့မဟုတ် ပစ္စည်း၏ မူပိုင်ခွင့်အခွင့်အရေးအတွက် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်အမှတ် (/)
ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကျွန်တော်/ကျွန်မတို့၏ အဆိုပါ မှတ်ပုံတင်ထားသည့် အခွင့်အရေးများနှင့်
သက်ဆိုင်သည့် ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းများအား တင်သွင်းမှုပြုလုပ်ပါက အကာအကွယ်
ပေးနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းထားရှိပေးပါရန် လေးစားစွာဖြင့် လျှောက်ထား
အပ်ပါသည်။

၃။ အဆိုပါ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို မှတ်ပုံတင်
ထားသည့် ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းနှင့်စပ်လျဉ်း၍ အတုအစစ်ခွဲခြားခြင်းဆိုင်ရာ အချက်
အလက်များ သို့မဟုတ် ချိုးဖောက်မှု ဖြစ်မြောက်စေနိုင်မည့် သဘောသဘာဝ၊ ပစ္စည်းအမျိုးအမည်
(အကယ်၍ရှိလျှင်) အပါအဝင် သက်ဆိုင်ရာ စာရွက်စာတမ်းများအား ပူးတွဲတင်ပြထားပါသည်။

လျှောက်ထားသူ

လက်မှတ် _____
အမည် _____
ရာထူး _____

- ၁။ မူပိုင်ခွင့်ရရှိသူ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
General information of right holders-

မူပိုင်ခွင့်ရရှိသူ၏အမည်	-
(Right holders name)	
မူပိုင်ခွင့်ရရှိသူ၏လိပ်စာ	-
(Right holders address)	
ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီအမည်	-
(Company name if it is a company)	
လူပုဂ္ဂိုလ်ဖြစ်လျှင် နိုင်ငံသားစိစစ်ရေး- ကတ်ပြားအမှတ်/နိုင်ငံကူးလက်မှတ်	
(Identification card No./ Passport No. if it is individual)	
ကုမ္ပဏီဖြစ်လျှင်ကုမ္ပဏီမှတ်ပုံတင် အမှတ်နှင့်ရက်စွဲ	-
(Company Registration No. and Date if it is a company)	
ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏ လိပ်စာ	-
(Company address if it is a company)	
ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ်-	
(Phone / Fax / Email)	

၂။ လျှောက်ထားသူ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Personal data of applicants-

လျှောက်ထားသူ၏အမည်	-
(Applicant name)	
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ နိုင်ငံကူးလက်မှတ်အမှတ်	-
(Identification card No. /Passport No.)	
အလုပ်အကိုင်	-
(Job title)	
နေရပ်လိပ်စာ	-
(Address)	
ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ်	-
(Phone/ Fax / Email)	

၃။ လျှောက်ထားသည့်ကုမ္ပဏီ၏ သတင်းအချက်အလက်များ (Company profile of applicant)

ကုမ္ပဏီအမည်	-
(Company name)	
ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် ရက်စွဲ	-
(Registration No. and date)	
အခွန်ထမ်းမှတ်ပုံတင်အမှတ်	-
(TIN- Tax payer identification number)	
ကုမ္ပဏီ၏ လိပ်စာ	-
(Company Address)	
ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ်	-
(Phone / Fax / Email)	

- ၄။ မှတ်တမ်းထားရှိလိုသည့်ပစ္စည်းဆိုင်ရာ အချက်အလက်များ (Detailed description of goods for recordation)

ပစ္စည်းအမျိုးအမည် (Description of goods)	-		
H.S Code	-		
မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် နံပါတ် (Registration No. at Myanmar IP department)	-		
မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် နေ့ရက် (Registration date at Myanmar IP department)	-		
မူပိုင်ခွင့်ရရှိသည့် ကာလ (Duration of the right)	-	မှ (From)	ထိ (To)

- ၅။ အကောက်ခွန်ဦးစီးဌာနတွင် မှတ်တမ်းတင်ထားရှိပေးစေလိုသည့် သက်တမ်း (နှစ်နှစ်ထက် မပိုစေရ) (Application Valid period of recordation (Not more than 2 years))

မှတ်တမ်းထားရှိလိုသည့်သက်တမ်း Period of recordation	-	မှ (From)	ထိ (To)
---	---	--------------	------------

- ၆။ ပြည်တွင်းတွင် တရားဝင် တင်သွင်း/ဖြန့်ဖြူးရန် ခွင့်ပြုချက်ရရှိထားသူ (တစ်ဦးထက်ပိုပါက ပူးတွဲစာရွက်ဖြင့်တင်ပြနိုင်သည်) (Authorized distributor/importer in Myanmar (Attach documents for more distributors))

အမည် (Name)	-
ကုမ္ပဏီအမည် (Company name)	-
နေရပ်လိပ်စာ (Address)	-
ဖုန်းနံပါတ် (Phone No.)	-

၇။ ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများ (Documents to be Attached)

မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုချက် မိတ္တူ (IPR registration certificate(copy))	
စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးချိုးဖောက်ထားသော အချက်အလက်များနှင့် အထောက်အကူပြု ပစ္စည်းများ (Information and supporting materials or goods of pirated copyright or related rights)	
ကိုယ်စားလှယ်လွှဲစာ (လျှောက်ထားသူသည် အခွင့်ရကိုယ်စားလှယ်ဖြစ်လျှင်) (Power of attorney if the applicant is an authorized representative)	
အခြားလိုအပ်သော စာရွက်စာတမ်းများ (Other necessary documents)	

မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်ကို လက်ခံကြောင်း အကြောင်းကြားစာ
(နည်းဥပဒေ ၄ (က) နှင့် (ဂ))

သို့

----- (လျှောက်ထားသူ)

အကြောင်းအရာ။ မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်ကိုလက်ခံကြောင်း အကြောင်းကြားခြင်း

၁။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို အကာအကွယ်ပေး
နိုင်ရေး အတွက် -----
ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းကို မှတ်တမ်းထားရှိပေးပါရန် ----- ရက်နေ့တွင်
----- ကုမ္ပဏီမှ အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားခြင်း
အပေါ် စိစစ်ပြီး အကောက်ခွန်ဦးစီးဌာန၏ မှတ်ပုံတင်နံပါတ် -----
ဖြင့် ----- ရက်နေ့မှ ----- ရက်နေ့အထိ မှတ်တမ်းထားရှိလိုက်သည်။

၂။ သက်တမ်းတိုးမြှင့်လိုပါက မှတ်တမ်းထားရှိခြင်း သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀
အတွင်း လျှောက်ထားရမည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၇-ကက/(မူပိုင်ခွင့်)/ ()
ရက်စွဲ၊ ခုနှစ် လ ရက်

မိတ္တူကို

ရန်ကုန်ဆိပ်ကမ်းများအားလုံး
လေဆိပ်
လေဆိပ်ကုန်လှောင်ရုံ
OSSစစ်ဆေးရေးစခန်းအားလုံး
မြို့နယ်ရုံးအားလုံး
ရုံးလက်ခံ/ မျှောစာတွဲ

မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားစာ
(နည်းဥပဒေ ၄ (ဂ))

သို့

----- (လျှောက်ထားသူ)

အကြောင်းအရာ။ မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားခြင်း

၁။ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို အကာအကွယ်ပေး နိုင်ရေးအတွက် -----
ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းကို မှတ်တမ်းထားရှိပေးပါရန် ----- ရက်နေ့တွင်
----- ကုမ္ပဏီမှ အကောက်ခွန်ဦးစီးဌာနသို့
လျှောက်ထားလာပါသည်။

၂။ အဆိုပါ လျှောက်ထားချက်အား စိစစ်ရာတွင် သတ်မှတ်ကာလအတွင်း လိုအပ်သော အချက်အလက်များ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိသဖြင့် မှတ်တမ်းထားရှိပေးရန် လျှောက်ထားချက်အား ငြင်းပယ်ကြောင်း အကြောင်းကြားပါသည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၇-ကက/(မူပိုင်ခွင့်)/ ()
ရက်စွဲ၊ ခုနှစ် လ ရက်
မိတ္တူကို

ရန်ကုန်ဆိပ်ကမ်းများအားလုံး
လေဆိပ်
လေဆိပ်ကုန်လှောင်ရုံ
OSSစစ်ဆေးရေးစခန်းအားလုံး
မြို့နယ်ရုံးအားလုံး
ရုံးလက်ခံ/ မျှောစာတွဲ

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို မှတ်တမ်းထားရှိခြင်းအား
သက်တမ်းတိုးမြှင့်ပေးရန်လျှောက်ထားလွှာ
(နည်းဥပဒေ ၆)

သို့

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
ရန်ကုန်မြို့

ရက်စွဲ၊ ခုနှစ် လ ရက်

အကြောင်းအရာ။ မှတ်တမ်းထားရှိခြင်းအား သက်တမ်းတိုးမြှင့်ပေးရန်လျှောက်ထားခြင်း။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ -----
ကုမ္ပဏီမှ ----- ဖန်တီးမှုလက်ရာ သို့မဟုတ်
ပစ္စည်းကို စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို အကာအကွယ်ပေး
နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်နံပါတ် -----
ဖြင့် ----- ရက်နေ့မှ ----- ရက်နေ့အထိ မှတ်တမ်းထားရှိခဲ့ပြီး
ဖြစ်ပါသည်။

၂။ အဆိုပါ ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာနတွင်
မှတ်တမ်းထားရှိခြင်းအား သက်တမ်းတိုးမြှင့်ပေးပါရန် လျှောက်ထားအပ်ပါသည်။

လျှောက်ထားသူ

လက်မှတ် -----
အမည် -----
ရာထူး -----

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ချိုးဖောက်ထားသည်ဟု
စွပ်စွဲခံထားရသော ပစ္စည်းများကို နိုင်ငံတော်ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ
ဝင်ရောက်ခွင့်ပြုခြင်းအား ဆိုင်းငံ့မိန့် ထုတ်ပေးပါရန် လျှောက်ထားလွှာ
(နည်းဥပဒေ ၉)

သို့

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
ရန်ကုန်မြို့

ရက်စွဲ၊ ခုနှစ် လ ရက်

အကြောင်းအရာ။ ဆိုင်းငံ့မိန့်ထုတ်ပေးပါရန် လျှောက်ထားခြင်း။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော်/ကျွန်မ၏ -----
----- ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းအား -----
ရက်နေ့တွင် ဖန်တီးခဲ့ပါသည်။ အဆိုပါ ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်း၏ မူပိုင်ခွင့်အခွင့်အရေး
အတွက် မူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်အမှတ် (/) ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။

၂။ အကောက်ခွန်ဦးစီးဌာနတွင် မှတ်ပုံတင်အမှတ် (/) ဖြင့် မှတ်တမ်းထားရှိပြီးဖြစ်
ပါသည်။ (မှတ်တမ်းထားရှိပြီးဖြစ်ပါကဖြည့်စွက်ရန်)

၃။ ယခုအခါ အဆိုပါ ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းကို စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ်
ဆက်နွှယ်သည့်အခွင့်အရေးကို ချိုးဖောက်ပြီး ----- ကုမ္ပဏီမှ
မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလျက်ရှိကြောင်းနှင့် အဆိုပါ ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းနှင့်
စပ်လျဉ်း၍ ----- ကုမ္ပဏီမှ ခန့်မှန်း -----
ရက်နေ့တွင် ----- နိုင်ငံ၊ ----- မြို့မှ -----
နိုင်ငံ ----- မြို့သို့ ----- ဖြင့် တင်သွင်းလာမည်ဖြစ်ကြောင်း သိရှိ
ရပါသည်။

၄။ သို့ဖြစ်ပါ၍ အဆိုပါပစ္စည်းများ တင်သွင်းလာပါက ထုတ်ယူခွင့်မပြုဘဲ ဆိုင်းငံ့မိန့် ထုတ်ပေး
ပါရန် လျှောက်ထားအပ်ပါသည်။

လျှောက်ထားသူ

လက်မှတ် _____
အမည် _____
ရာထူး _____

- ၁။ မူပိုင်ခွင့်ရရှိသူ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
General information of right holders –

မူပိုင်ခွင့်ရရှိသူ၏အမည် -

(Right holders name)

မူပိုင်ခွင့်ရရှိသူ၏လိပ်စာ -

(Right holders address)

ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီအမည် -

(Company name if it is a
company)

လူပုဂ္ဂိုလ်ဖြစ်လျှင် နိုင်ငံသားစိစစ်ရေး-

ကတ်ပြားအမှတ်/နိုင်ငံကူးလက်မှတ်

(Identification card No./

Passport No. if it is individual)

ကုမ္ပဏီဖြစ်လျှင်ကုမ္ပဏီမှတ်ပုံတင် -

အမှတ်နှင့်ရက်စွဲ

(Company Registration No. and

Date if it is a company)

ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏ လိပ်စာ -

(Company address if it is a
company)

ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ်-

(Phone / Fax / Email)

၂။ လျှောက်ထားသူ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Personal data of applicants-

လျှောက်ထားသူ၏အမည် (Applicant name)	-
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ နိုင်ငံကူးလက်မှတ်အမှတ် (Identification card No. /Passport No.)	-
အလုပ်အကိုင် (Job title)	-
နေရပ်လိပ်စာ (Address)	-
ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ် (Phone / Fax/ Email)	-

၃။ လျှောက်ထားသည့်ကုမ္ပဏီ၏ သတင်းအချက်အလက်များ(Company profile of applicant)

ကုမ္ပဏီအမည် (Company name)	-
ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် ရက်စွဲ (Registration No. and date)	-
အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN- Tax payer identification number)	-
ကုမ္ပဏီ၏ လိပ်စာ (Company Address)	-
ဖုန်းနံပါတ်/ဖက်(စ်)နံပါတ်/အီးမေးလ် (Phone / Fax / Email)	-

၄။ ဆိုင်းငံ့မိန့်လျှောက်ထားသည့်ပစ္စည်းဆိုင်ရာ အချက်အလက်များ (Detailed Description of suspected goods)

ပစ္စည်းအမျိုးအမည် (Description of goods)	-
H.S Code	-
မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် နံပါတ် (Registration No. at Myanmar IP department)	-
မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် နေ့ရက် (Registration date at Myanmar IP department)	-
မူပိုင်ခွင့်ရရှိသည့် ကာလ (Duration of the right)	- မှ ထိ (From) (To)

၅။ ဆိုင်းငံ့မိန့်ထုတ်ပေးစေလိုသည့် အကြောင်းအရင်း (The reason of application for suspension of release)

--

၆။ ဆိုင်းငံ့မိန့်ထုတ်ပေးစေလိုသည့် သံသယဖြစ်ဖွယ် ပစ္စည်းအားတင်သွင်းသူ (Importer of the suspected goods for suspension)

ကုမ္ပဏီအမည် -
(Company name)
လိပ်စာ -
(Address)
ဖုန်းနံပါတ် -
(Phone No.)

၇။ ဆိုင်းငံ့မိန့်ထုတ်ပေးစေလိုသည့် သံသယဖြစ်ဖွယ်ပစ္စည်းအား တစ်ဖက်နိုင်ငံမှ တင်ပို့သူ
(Exporter of the suspected goods for suspension)

ကုမ္ပဏီအမည် -
(Company name)
လိပ်စာ -
(Address)
ဖုန်းနံပါတ် -
(Phone No.)

၈။ ပူးတွဲတင်ပြသည့်စာရွက်စာတမ်းများ (Documents to be attached)

မြန်မာနိုင်ငံမူပိုင်ခွင့်ဦးစီးဌာနမှ မှတ်ပုံတင်ခွင့်ပြုချက် မိတ္တူ (IPR registration certificate(copy))	
စွပ်စွဲပစ္စည်းများအပေါ် ခိုင်လုံသော အထောက်အထားများ (Prima facie evidence of infringement)	
စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးချိုးဖောက် ထားသော အချက်အလက်များနှင့် အထောက်အကူပြုပစ္စည်းများ (Information and supporting materials or goods of pirated copyright or related rights)	
ကိုယ်စားလှယ်လွှဲစာ (လျှောက်ထားသူသည် အခွင့်ရကိုယ်စားလှယ်ဖြစ်လျှင်) (Power of attorney if the applicant is an authorized representative)	
အခြားလိုအပ်သော စာရွက်စာတမ်းများ (Other necessary documents)	

ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို လက်ခံကြောင်း အကြောင်းကြားစာ
(နည်းဥပဒေ ၁၃ နှင့် ၁၄)

သို့

----- (လျှောက်ထားသူ)

အကြောင်းအရာ။ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို လက်ခံကြောင်း အကြောင်းကြားခြင်း

၁။ ----- ရက်နေ့တွင် ----- ကုမ္ပဏီမှ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသည်ဟု ယူဆနိုင်သော ----- ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းကို ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းမှ ဆိုင်းငံ့ပေးရန် အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားလာပါသည်။

၂။ အဆိုပါ လျှောက်ထားချက်အား စိစစ်ပြီးဖြစ်၍ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသည်ဟု ယူဆနိုင်သော ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းများအား နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းလာပါက ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို လက်ခံလိုက်သည်။

၃။ ဤအကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း အာမခံကြေး ကျပ် ----- ကို အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းရမည်။

၄။ သတ်မှတ်ရက်အတွင်း အာမခံကြေး ပေးသွင်းခြင်းမရှိပါက လျှောက်ထားချက်အား ပယ်ဖျက်မည် ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၇-ကက/(မူပိုင်ခွင့်)/ ()
ရက်စွဲ၊ ခုနှစ် လ ရက်

ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားစာ
(နည်းဥပဒေ ၁၃ (ဂ))

သို့

----- (လျှောက်ထားသူ)

အကြောင်းအရာ။ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း အကြောင်းကြားခြင်း

၁။ ----- ရက်နေ့တွင် ----- ကုမ္ပဏီမှ
စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသည်ဟု ယူဆ
နိုင်သော ----- ဖန်တီးမှုလက်ရာ
သို့မဟုတ် ပစ္စည်းကို ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းမှ
ဆိုင်းငံ့ပေးရန် အကောက်ခွန်ဦးစီးဌာနသို့ လျှောက်ထားလာပါသည်။

၂။ အဆိုပါ လျှောက်ထားချက်အား စိစစ်ရာတွင် သတ်မှတ်ကာလအတွင်း လိုအပ်သော အချက်
အလက်များ ပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိကြောင်းတွေ့ရှိရသဖြင့် ဆိုင်းငံ့မိန့်လျှောက်ထားချက်ကို
ငြင်းပယ်ကြောင်း အကြောင်းကြားပါသည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၇-ကက/(မူပိုင်ခွင့်)/ ()
ရက်စွဲ၊ ခုနှစ် လ ရက်

မိတ္တူကို

ရန်ကုန်ဆိပ်ကမ်းများအားလုံး
လေဆိပ်
လေဆိပ်ကုန်လှောင်ရုံ
OSS စစ်ဆေးရေးစခန်းအားလုံး
မြို့နယ်ရုံးအားလုံး
ရုံးလက်ခံ/ မျှောစာတွဲ

မိတ္တူကို

ရန်ကုန်ဆိပ်ကမ်းများအားလုံး
 လေဆိပ်
 လေဆိပ်ကုန်လှောင်ရုံ
 OSS စစ်ဆေးရေးစခန်းအားလုံး
 မြို့နယ်ရုံးအားလုံး
 ရုံးလက်ခံ
 မျှောစာတွဲ

ဆိုင်းငံ့မိန့်ထုတ်ပြန်ကြောင်း အကြောင်းကြားစာ
(နည်းဥပဒေ ၁၅)

သို့

----- (လျှောက်ထားသူ/ အခွင့်အရေးရရှိသူ)

----- (တင်သွင်းသူ)

အကြောင်းအရာ။ ဆိုင်းငံ့မိန့်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍အကြောင်းကြားခြင်း

၁။ ----- ရက်နေ့တွင် ----- ဖြင့် ----- မှ
----- သို့ ရောက်ရှိလာသော -----

ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသည်ဟု ယူဆနိုင်သော ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိရ သဖြင့် ကုန်သွယ်မှု လမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ်ပြန် ခဲ့ပါသည်။ ယင်းဆိုင်းငံ့မိန့်ကို ပူးတွဲပေးပို့ပါသည်။

၂။ အပိုဒ် (၁) ပါဆိုင်းငံ့ထားသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍-

(က) တင်သွင်းသူသည် ဆိုင်းငံ့မိန့်ကိုကျေနပ်မှုမရှိပါက စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးကိုချိုးဖောက်၍ တင်သွင်းသော ပစ္စည်းများ မဟုတ်ကြောင်း ခိုင်လုံသည့်အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ မူပိုင်ခွင့် တရားရုံးသို့တင်ပြလျှောက်ထားနိုင်သည်။ ယင်းသို့ဆောင်ရွက်နေကြောင်း ဆိုင်းငံ့မိန့်ကို အသိပေး အကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်း ညွှန်ကြားရေးမှူးချုပ် ထံ တင်ပြရမည်။

(ခ) ဆိုင်းငံ့မိန့်ကို အသိပေးအကြောင်းကြားသည့်နေ့မှ ၁၅ ရက်အတွင်းဖြစ်စေ၊ ပျက်စီး လွယ်သော ကုန်ပစ္စည်းများဖြစ်ပါက သုံးရက်အတွင်းဖြစ်စေ လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူသည် အမှုကိစ္စအမှားအမှန် အပေါ်ဆုံးဖြတ်နိုင်ရန် အရေးယူဆောင်ရွက်ခြင်းကို စတင်ဆောင်ရွက်နေကြောင်း သို့မဟုတ် မူပိုင်ခွင့် တရားရုံးမှ ကုန်ပစ္စည်းစီးဆင်းမှုဆိုင်းငံ့သည့် ယာယီအရေးယူ ဆောင်ရွက်ချက်

များသည် ကြန့်ကြာနေကြောင်း သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား
များနှင့်အတူ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်။

၃။ လျှောက်ထားသူ သို့မဟုတ် အခွင့်အရေးရရှိသူက အပိုဒ် ၂ အပိုဒ်ခွဲ (ခ) အရ သတ်မှတ်
ကာလအတွင်း တင်ပြခြင်းမရှိလျှင် ဆိုင်းငံ့မိန့်ကို ပယ်ဖျက်၍ ကျသင့်အခွန်အခများ ပေးဆောင်စေပြီး
အဆိုပါပစ္စည်းများကို အများပြည်သူသို့ ဖြန့်ချိခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန်
ကန့်သတ်ချက်ဖြင့် တင်သွင်းသူအား ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၇-ကက/(မူပိုင်ခွင့်)/ ()

ရက်စွဲ၊ ခုနှစ် ရက်

မိတ္တူကို

သက်ဆိုင်ရာဆိပ်ကမ်းတာဝန်ခံ/လေဆိပ်တာဝန်ခံ/စစ်ဆေးရေးစခန်းတာဝန်ခံ/မြို့နယ်ရုံး
ရုံးလက်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာန

အမိန့်စာအမှတ်။

ရက်စွဲ၊

ခုနှစ်

လ

ရက်

ဆိုင်းငံ့မိန့်

၁။ ----- ရက်နေ့တွင် ----- ဖြင့် ----- မှ

----- သို့ ရောက်ရှိလာသော -----

ဖန်တီးမှုလက်ရာ သို့မဟုတ် ပစ္စည်းသည် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးကို ချိုးဖောက်ထားသည်ဟု ယူဆနိုင်သော ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိ ရသဖြင့် နည်းဥပဒေ ၁၆ (က) အရ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက် ခွင့်ပြုခြင်းကို ဆိုင်းငံ့လိုက်သည်။

၂။ အမှုဖြစ်စဉ်အကျဉ်း-

၃။ ဆိုင်းငံ့ထားသော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဆိုင်းငံ့မိန့်ကို မကျေနပ်လျှင်ဖြစ်စေ၊ အမှုကိစ္စ အမှားအမှန်ဆုံးဖြတ်နိုင်ရေး အရေးယူဆောင်ရွက်ရန်ဖြစ်စေ မူပိုင်ခွင့်တရားရုံးသို့ ဆက်လက် လျှောက်ထားဆောင်ရွက်နိုင်သည်။

ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန

စာအမှတ်၊ ၁၆-ကက (မူပိုင်ခွင့်)/ ()
ရက်စွဲ၊ ခုနှစ်၊ လ ရက်